



FIRST NATIONAL INSURANCE (GENERAL) CO., LTD.

No.400-406, Merchant Road, Botahtaung Township, Yangon,
Myanmar.

Office : (95-1)8610661-5, Call Center : (95-1)8610661-5

Fax : (95-1)8610675-6

E-mail : customerservices@fnipublic.com

Website : www.fnipublic.com

Comprehensive Motor Insurance Premium Payment Invoice

Invoice No: FNI-HO/CM/IV/0000002766/12-2019

Date : 02-12-2019

Class	Comprehensive Motor Insurance			New Policy	
Proposal No	FNI-HO/CM/PO/00001517/12-2019			Cover	Own Damage , SRCC, Third Party
Vehicle Reg:	[REDACTED]			Extra Cover	Acts Of God, Nil Excess, Theft, War Risk, Wind Screen
Sum Insured				Net Premium	429,805.00
Previous	0.00			Fleet Discount	0.00
Increased	0.00	Decreased	0.00	NCB	0.00
Current	50,000,000.00			Adjustment (+)	0.00
Term	12 Month(s) From 02-12-2019 To 02-12-2020			Adjustment (-)	0.00
Insured's Particular				Discount(0.00%)	0.00
Name	Italian Agency For Development Cooperation			Claims Penalty	0.00
Address	No.(41/7-B), Innyar Myaing Street, Shwe Taung Gone, Bahan, Yangon (West), Yangon, Myanmar			Stamp Fees	100.00
Agent Particulars				Service Charges	0.00
Agent Reg No:	[0]			Total Premium	429,905.00
Name	N/A				

Mbh
Authorized Signature

Visto, si liquida





FIRST NATIONAL INSURANCE (GENERAL) CO., LTD

Address
No.400-406, Merchant Road, Botahtaung
Township, Yangon, Myanmar.

Tel (95-1)8610661-5
E-mail customerservices@fnipublic.com
Website www.fnipublic.com

ငွေရပြေစာ

ပြေစာအမှတ် FNI-HO/CM/RT/00002681/12-2019

နေ့စွဲ 09-12-2019 2:14:PM

Italian Agency For Development Cooperation

No.(41/7-B), Innyar Myaing Street, Shwe Taung Gone, Bahan, Yangon (West), Yangon, Myanmar

ထံမှ ပေါ်လစီ စာချုပ်/အဆိုလွှာအမှတ် FNI-HO/CM/PO/00001517/12-2019 အတွက် အောက်ပါပေးသွင်းငွေကို လက်ခံရရှိပါသည်။

ကိုယ်စားလှယ်အမည် N/A[0]

ကျပ် ပြား

အလုံးစုံဖော်တော်ယာဉ်အာမခံ - New	ကျသင့်ပရီမီယံ	429,805.00
သက်တမ်း 12 Months 09-12-2019 မှ 09-12-2020 ထိ		
အာမခံထားငွေ စုစုပေါင်း 50,000,000.00	Claims Penalty	0.00
ယာဉ်အမှတ် - [Redacted]	Discount	0.00
Own Damage , SRCC, Third Party (Extra Cover : Acts Of God, Nil Excess, Theft, War Risk, Wind Screen)	Service Charges	0.00
	တံဆိပ်ခေါင်းဖိုး	100.00
	စုစုပေါင်း	429,905.00

ကျပ် လေးသိန်းနှစ်သောင်းကိုးထောင်ကိုးရာငါး တိတိ

ငွေကိုင်
(ငွေစာရင်းဌာန)



EXCHANGE RATE MMK/EURO
1650

No. 400/406, Merchant Road, Botahtaung Township,
Yangon, Myanmar 11162

Office : 01-8610661, Call Center : 01-9010900

Fax: 01-8610676

E-mail : customerservices@fnigeneral.com

Website : www.fnipublic.com

List of workshops

Quotation For Comprehensive Motor Insurance

To:

Ma Chaw,

Date: 08.11.2019

We have pleasure in submitting our quotation as requested. Please contact me if you have any queries.

No	Description	Premium	Remark
	KIA Sorento(Sum Insured Kyats)	50,000,000	(2014-2199CC) = 30,303.€
	Wind Screen Value	700,000	= 424,2€
1	Basic Premium	266,700	Compulsory
2	Third Party	8,100	
3	SRCC	25,000	
4	Acts of God	25,000	Additional Cover
5	Wind Screen	35,000	
6	Theft	40,005	
7	War Risk	25,000	
8	Nil Excess	5,000	
9	Stamp Fees	100	
Total Amount		429,905/-	€ 260

Remark:

- 1) Addition Covers (Acts of God, Wind Screen, Theft, War Risk) of Comprehensive Motor Insurance is included in quotation.



အလုံးစုံမော်တော်ယာဉ်အာမခံပေါ်လီစီရှင်များထိရှိဆောင်ရွက်ရန်အချက်များ

- ၁။ မတော်တဆထိခိုက်မှုဖြစ်ပါက အောက်ပါဖုန်းနံပါတ်များသို့ ချက်ချင်း (ဖြစ်လျှင်ဖြစ်ချင်း) အကြောင်းကြားရပါမည်-
အရေးပေါ်သတင်းပို့ရန် ဖုန်းနံပါတ်များ

ရန်ကုန်ရုံးချုပ်	01-8610661 , 09-442258988
မရမ်းကုန်းရုံးခွဲ	01-9666163 , 09-429817986 , 09-255044214
စမ်းချောင်းရုံးခွဲ	01-516691 , 09-444435067 , 09-444435068 , 09-444435069
မြောက်ဥက္ကလာပရုံးခွဲ	09-899043180 , 09-899043181 , 09-899043184
မန္တလေးရုံးခွဲ	02-4060027 , 09-442258977 , 09-897647978
မုံရွာရုံးခွဲ	071-28131 , 09-779205894
မော်လမြိုင်ရုံးခွဲ	057-26538 , 09-442258997
ပြည်ရုံးခွဲ	053-24220 , 09-779205893
နေပြည်တော်ရုံးခွဲ	067-25902 , 09-404090049
မြစ်ကြီးနားရုံးခွဲ	074-2529293 , 09-400137070
ကလေးရုံးခွဲ	073-22673 , 09-443774488

- ၂။ ထိခိုက်မှုဖြစ်ပွားသောယာဉ်များကို နေရာမရွေ့မီ မိမိမော်တော်ယာဉ်နှင့်တစ်ဖက်ယာဉ်ထိခိုက်မှုပေါ်လွင်အောင် (ကားနံပါတ်ပါ) ဓာတ်ပုံများ ရိုက်ယူထားပေးပါရန် ဖြစ်ပါသည်။
- ၃။ တစ်ဖက်ယာဉ်၏ မှားယွင်းမှုကြောင့် အာမခံထားသည့်ယာဉ်ပျက်စီးဆုံးရှုံးမှုဖြစ်ပါက တစ်ဖက်ယာဉ်မှ ဆုံးရှုံးမှုတန်ဖိုးငွေ (လျော်ကြေး) ရရှိရန် တောင်းခံရမည်ဖြစ်ပြီး ရရှိသောလျော်ကြေးငွေအား FNI သို့တင်ပြရမည်ဖြစ်ပါသည်။
- ၄။ အာမခံထားသည့်ယာဉ်၏ မှားယွင်းမှုကြောင့် တစ်ဖက်မှနှစ်နာဆုံးရှုံးမှုအတွက် FNI မှသတ်မှတ်ထားသည့်စည်းမျဉ်းစည်းကမ်းနှင့်အညီ ပေးလျော်မည်ဖြစ်ပါသည်။ သက်ဆိုင်ရာယာဉ်ထိန်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားမှသာလျှင် Third Party အတွက် လျော်ကြေးငွေပေးလျော်မည်ဖြစ်ပါသည်။
- ၅။ ပေါ်လီစီရှင်အနေဖြင့် ထိခိုက်မှုအတွက် ကျေအေးခြင်း၊ လျော်ကြေးညှိနှိုင်းခြင်း၊ တာဝန်ခံခြင်းကိစ္စရပ်များအား FNI နှင့် ကြိုတင်ညှိနှိုင်းပြီးမှသာလျှင် ဆောင်ရွက်ရန်ဖြစ်ပါသည်။ အကယ်၍ မိမိသဘောဖြင့်ဆောင်ရွက်ပါက လျော်ကြေးနှင့်ပတ်သက်၍ FNI မှ တာဝန်ယူမည်မဟုတ်ပါ။
- ၆။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်ခြင်း၊ ယာဉ်လမ်းကြောင်းမမှန်ကန်ခြင်း၊ အရက်သေစာသောက်စားထားခြင်း အစရှိသည်တို့ကို ယာဉ်ထိန်းရဲစခန်းမှမှတ်ချက်ပြုပါက ယာဉ်ပိုင်ရှင်တွင် ပေါ့လျော့မှုတာဝန်ရှိသဖြင့် FNI မှ လျော်ကြေးငြင်းပယ်ခွင့်ရှိပါသည်။
- ၇။ FNI မှ ယာဉ်ပျက်စီးမှုအား မျက်မြင်စစ်ဆေးမှုပြုလုပ်၍ ဖြည့်စွက်ပြီးသော လျော်ကြေးတောင်းခံလွှာ လက်ခံပြီးမှသာလျှင် မော်တော်ယာဉ်ပြင်ဆင်ခွင့်ပြုမည် ဖြစ်ပါသည်။
- ၈။ ပေါ်လီစီရှင်သည် ဖြစ်ပွားသည့်နေ့မှ (၁၄) ရက်အတွင်း လျော်ကြေးတောင်းခံလွှာတင်ပြခြင်းကို မဖြစ်မနေတရားဝင် ဆက်လက်ဆောင်ရွက်ပါရန်နှင့် (၁၄) ရက်ကျော်လန်ပါက လျော်ကြေးငြင်းပယ်မည်ဖြစ်ပါသည်။



၉။ ဖော်တော်ယာဉ်ပြင်ဆင်ရာတွင် ပြုပြင်၍မရမှသာ အစိတ်အပိုင်းများကို အစားထိုးလဲလှယ်ပေးမည်ဖြစ်ပြီး လိုအပ်သည်ထက် ပို၍ပြင်ဆင်သော အစိတ်အပိုင်းများအတွက် ယာဉ်ပိုင်ရှင်မှကျခံရပါမည်။ (ပြည်တွင်းတွင် ပြင်ဆင်၍မရသော အစိတ်အပိုင်းများအတွက် တန်ဖိုးကို FNI ၏ ဆုံးဖြတ်ချက်ဖြင့်သာ ပေးလျော်ပါမည်။)

၁၀။ Theft (ခိုးယူမှု) အကာအကွယ်ယူထားပါက ပစ္စည်းပျောက်ဆုံးကြောင်း သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်တိုင်ကြားချက် ပါရှိရပါမည်။ ယာဉ်တစ်စီးလုံးခိုးယူခံရပါက သက်ဆိုင်ရာရဲစခန်းမှ အနည်းဆုံး (၆) လအထိ စုံစမ်းဖော်ထုတ်မရကြောင်း ထောက်ခံချက်ရရှိမှသာ လျော်ကြေးပေးလျော်ပါမည်။

၁၁။ ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်လိုင်စင်သက်တမ်း ကုန်ဆုံးခြင်း၊ ပြတ်ခြင်း၊ ကျော်လွန်ခြင်း၊ ယာဉ်နှင့်ယာဉ်မောင်းလိုင်စင်ခွင့်ပြု အသုံးပြုပုံအတိုင်း အသုံးမပြုခြင်းများအတွက် လျော်ကြေးရရှိနိုင်မည် မဟုတ်ပါ။

၁၂။ အထက်ပါအချက်အလက်များ (၁ မှ ၁၁ အထိ) အတိုင်းလိုက်နာဆောင်ရွက်ခြင်းမရှိပါက လျော်ကြေးကိစ္စအငြင်းပွား ဖွယ်ပေါ်ပေါက်လျှင် FNI ၏ ဆုံးဖြတ်ချက်သည်သာ အတည်အဖြစ် လက်ခံရမည်ဖြစ်ပါသည်။

၁၃။ FNI မှ လျော်ကြေးပေးချေသည့်အခါ ကျန်ရှိသည့်အာမခံသက်တမ်းအတွက် မူလအာမခံထားငွေအတိုင်း ဆက်လက်တည်ရှိအကျိုးဝင်စေရန် Reinstatement Premium တွက်ချက်ခန့်မှန်းပြီးမှ ပေးလျော်မည်ဖြစ်ပါသည်။

၁၄။ အာမခံသက်တမ်းတစ်နှစ်အတွင်း လျော်ကြေးတောင်းခံမှု (၂) ကြိမ်ပေါ်ပေါက်ပါကလည်းကောင်း ၊ သက်တမ်း (၂) နှစ် ဆက်တိုက် လျော်ကြေးတောင်းခံမှုပေါ်ပေါက်ပါကလည်းကောင်း တည်မြဲရေးပရီမီယံပေးသွင်းသည့်အခါ လျော်ကြေးမဲ့ဆု No Claims Bonus ခံစားခွင့်မရှိသည့်အပြင် ကျသင့်ပရီမီယံစုစုပေါင်း၏ (၁၅%) ကို ထပ်ဆောင်းပေးသွင်းရပါမည်။

၁၅။ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ချိုးဖောက်သဖြင့် ယာဉ်မောင်းလိုင်စင်အသိမ်းခံရ၍ ချလန်ဖြင့်မောင်းနှင်စဉ် "ချလန်သက်တမ်းအတွင်း" လျော်ကြေးပေါ်ပေါက်ပါက လျော်ကြေးငွေ၏ (၇၀%) သာပေးလျော်မည်ဖြစ်ပါသည်။

၁၆။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်၍ "သက်တမ်းကျော်လွန်နေသည့်ချလန်" ဖြင့်မောင်းနှင်စဉ် လျော်ကြေးပေါ်ပေါက်ပါက လျော်ကြေးငြင်းပယ်မည်ဖြစ်ပါသည်။

* အထက်ပါ အချက်အလက်များအား ကောင်းမွန်စွာဖတ်ရှုနားလည်ပြီး ဖြစ်ပါကြောင်း အတည်ပြုလက်မှတ်ရေးထိုးအပ်ပါသည်။*

အမည်	-----
မှတ်ပုံတင်အမှတ်	-----
ဖော်တော်ယာဉ်အမှတ်	-----
ဖုန်းနံပါတ်	-----
ရက်စွဲ	-----



- (ဂ) မီးသတ်ယာဉ်/လူနာတင်ယာဉ်/
- ဘာသာရေးဆိုင်ရာယာဉ်
- (ဃ) ဝန်ချီ/ဝန်တင်/မြေတူး/မြေသယ်စက်
- (င) မော်တော်ဆိုင်ကယ်

အာမခံထားရန် စာချုပ်အလယ်များ

၁။ ပါရှိပြီးဖြစ်သော အာမခံအကာအကွယ်များ

- (က) မိမိယာဉ်ထိခိုက်ပျက်စီးမှု
- (ခ) သူတစ်ပါးထိခိုက်မှုပေးလျော်ရန်တာဝန်
- (ဂ) မိမိ၏ ဝန်ထုပ်ဝန်ပိုးများ

ယင်းအချက်များအရ ထုတ်ပေးထားသောဤပေါ်လီစီ ပျက်ပြယ်နိုင်ပါသည်။ ပရီမီယံပေးသွင်းချိန်မှစပြီး အကာအကွယ်ရှိမည်ဖြစ်သည်။ အာမခံပရီမီယံကို ကုမ္ပဏီသို့ ပေးသွင်းရပါမည်။

အဆိုပြုလျှောက်ဖော်ပြချက်

ဤအဆိုပြုချက်နှင့်ကြေညာချက်များသည် ကျွန်ုပ်/ကျွန်ုပ်တို့နှင့်ပထမအမျိုးသားအာမခံအများနှင့်သက်ဆိုင်သောကုမ္ပဏီတို့ချုပ်ဆိုသော ပဋိညာဉ်၏အခြေခံများဖြစ်ကြပြီး ၎င်းတို့အား အဆိုပါပဋိညာဉ်၌ ထည့်သွင်းချုပ်ဆိုထားသည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ကျွန်ုပ်/ကျွန်ုပ်တို့က သဘောတူညီပါသည်။ ကျွန်ုပ်/ကျွန်ုပ်တို့ သိရှိသရွေ့ မော်တော်ယာဉ် အာမခံထားရှိခြင်း (သို့မဟုတ်) သက်တမ်းဆက်ခြင်းအား ငြင်းပယ်ခံရဘူးသော မည်သူတစ်ဦးတစ်ယောက်ကမျှ အာမခံထားရှိမည့် မော်တော်ယာဉ်ကို မောင်းနှင်လိမ့်မည် မဟုတ်ကြောင်း ကျွန်ုပ်/ကျွန်ုပ်တို့က တာဝန်ယူ ကတိပြုပါသည်။





Standard Excess : Nil Excess

Trailer No:

Frame No:

In consideration of the premium paid by the Insured we, the Company, do hereby undertake and bind ourselves to indemnify the Insured against loss or damage occurring to the subject-matter insured and the liabilities incurred thereby; during the period of insurance subject to the Limits as shown above, the terms, conditions of this Policy and the subsequent endorsements thereon.

Examined By
မာရ်
Mdv



Authorized Official
Phu
Phu

14	HUMMER	အမှတ်(၄/၅)၊ အောင်မြေသာစည်(၂)လမ်း၊ ကမာရွတ်(၁)ရပ်ကွက်၊ ရွာမကျောင်းလမ်း၊ ရန်ကုန်မြို့။
15	Smile Auto	အမှတ်(F6/A)၊ ဦးဝိစာရလမ်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
16	Best Choice Auto Body	အမှတ်(၂၁၅/၂၁၆/၂၁၇)၊ မင်းရဲကျော်စွာလမ်း၊ ၄၁ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။



ကိုယ်ပိုင် မော်တော်ယာဉ်ပေါ်လီစီစည်းမျဉ်းများ

ပုဒ်မ ၁ ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်း

- (၁)။ အောက်ဖော်ပြပါအကြောင်းအရာ အဖြစ်အပျက်တစ်ရပ်ရပ်ကြောင့် အာမခံထားရှိသော မော်တော်ယာဉ် ၎င်း၏တွဲဖက်ပစ္စည်းများ (accessories) နှင့် ၎င်းယာဉ်ပေါ်ရှိအပိုပစ္စည်းများ ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်းအတွက်အာမခံထားသူ အားဤကုမ္ပဏီက လျော်ကြေးပေးမည်။
 - (က) မတော်တဆတိုက်မိခြင်း သို့မဟုတ် မတော်တဆတိမ်းမှောက်ခြင်း။ သို့မဟုတ် စက်ချွတ်ယွင်းခြင်း သို့မဟုတ် ဟောင်းနွမ်းပြုန်းတီးပျက်စီးခြင်း၏ အကျိုးသက်ရောက်မှုကြောင့် တိုက်မိခြင်း သို့မဟုတ် တိမ်းမှောက်ခြင်း။
 - (ခ) မီးလောင်ခြင်း၊ ပြင်ပပေါက်ကွဲခြင်း၊ အလိုအလျောက်မီးညှို့ခြင်း (self-ignition) သို့မဟုတ် မိုးကြိုးပစ်ခြင်း။
 - (ဂ) မသမာဖျက်စီးခြင်း (malicious act)
 - (ဃ) ကုန်းလမ်း၊ မီးရထားလမ်း၊ ပြည်တွင်းရေကြောင်း၊ ဓါတ်လှေကား သို့မဟုတ် စက်လှေကားဖြင့် အပြောင်းအရွှေ့ ပြုလုပ်နေစဉ် (ထိုကဲ့သို့အပြောင်းအရွှေ့ ပြုလုပ်ရန်အတွက် သက်ဆိုင်ရာယာဉ် နှင့်ဓါတ်လှေကား သို့မဟုတ် စက်လှေကားပေါ်သို့တင်ခြင်း၊ ယင်းမှချခြင်းအပါအဝင်)
 - (င) သဘာဝလှုပ်ရှားခြင်း၊ မငြိမ်သက်ခြင်းတို့ကြောင့်မဟုတ်ဘဲ အပေါ်မှကျလာသောပစ္စည်းများကြောင့် ထိခိုက် ပျက်စီးခြင်း။
- (၂)။ ဤကုမ္ပဏီသည် မိမိ၏ဆန္ဒအလျောက် ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်းတန်ဖိုးကို ငွေဖြင့်ပေးလျော်နိုင်သည်။ သို့မဟုတ် အာမခံထားသော မော်တော်ယာဉ် သို့မဟုတ် ယင်း၏ မည်သည့်အစိတ်အပိုင်း သို့မဟုတ် ယင်း၏ မည်သည့် တွဲဘက် ပစ္စည်း သို့မဟုတ် ယင်း၏ မည်သည့်အပိုပစ္စည်းကိုမဆို ပြင်ဆင် သို့မဟုတ် ပြန်လည် တည်ဆောက် (reinstate) သို့မဟုတ် အစားထိုးပေးနိုင်သည်။ ဤကုမ္ပဏီ၏ တာဝန်သည် ဆုံးရှုံး သို့မဟုတ် ပျက်စီးသော အစိတ်အပိုင်းများ၏ တန်ဖိုးနှင့် ယင်းတို့အား တပ်ဆင်ခြင်း အတွက် လျော်ကန်သင့်မြတ်သည့် တပ်ဆင်ခ တို့ထက်မပိုစေရ။ ဤပေါ်လီစီ၌ ဖော်ပြထားသော အာမခံထားငွေသည် ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်းအတွက် တောင်းခံသော မည်သည့်လျော်ကြေးအတွက်မဆို ဤကုမ္ပဏီကပေးရန်ရှိသည့် အများဆုံးအမြင့်ဆုံးတန်ဖိုးဖြစ်စေ ရမည်။
- (၃)။ ဤပေါ်လီစီကအာမခံသောဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်းကြောင့် အာမခံထားသည့် မော်တော်ယာဉ်သည် ပျက်စီးပြီး မရွေ့လျားနိုင်ပါက ဤကုမ္ပဏီသည် မိမိ၏တာဝန်ရှိမှု ကန့်သတ်ချက်ဘောင်အတွင်းတွင် ယင်းမော်တော်ယာဉ်အား စောင့်ရှောက်ခြင်းနှင့်အနီးဆုံး မော်တော်ယာဉ် ပြင်ဆင်သူများထံသို့ ပေးပို့အပ်နှံခြင်း အတွက် ကုန်ကျမည့် လျော်ကန် သင့်မြတ် သောစရိတ်စကကိုကျခံမည်။
- (၄)။ ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်း (လုံးဝဖြစ်စေ၊ တဝက်တပျက်ဖြစ်စေ) တစ်စုံတစ်ရာဖြစ်ပေါ်ချိန်တွင် မော်တော်ယာဉ် အတွက်အာမခံထားငွေသည် ယင်း၏ ကာလပေါက်ဈေးထက် လျော့နည်းနေပါက အာမခံထားသူအား အဆိုပါခြားနား တန်ဖိုး၏ အာမခံလက်ခံသူဟု ယူဆရမည် ဖြစ်ပြီး ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်း၏ အချိုးကျတန်ဖိုးကို ၎င်းက ကျခံရမည်ဟု ဤတွင်နားလည် သဘောတူ ကြပါသည်။ သို့ရာတွင် အကယ်၍ ဆုံးရှုံး သို့မဟုတ် ပျက်စီးချိန်ရှိ ကာလပေါက်ဈေးသည် အာမခံထားငွေ၏ ၁၀%ထက် မပိုမီပါက ဤစည်းမျဉ်းကို မကျင့်သုံးရ။ အောက်တွင် ဥပမာများဖြင့် ပြဆိုပါသည်။

	ကျပ်(သိန်း)
ဆုံးရှုံး/ပျက်စီးချိန်ရှိကာလပေါက်ဈေး	၃၀၀
အာမခံထားငွေ	၂၅၀
တဝက်တပျက်ဆုံးရှုံးမှု	၁၅၀
လုံးဝဆုံးရှုံးမှု	၃၀၀
<u>တဝက်တပျက်ဆုံးရှုံးမှု (partial loss)</u>	<u>လုံးဝဆုံးရှုံးမှု (total loss)</u>
$\frac{၂၅၀}{၃၀၀} \times ၃၀၀ =$ သိန်း ၂၅၀	$\frac{၂၅၀}{၃၀၀} \times ၃၀၀ =$ သိန်း ၂၅၀
ကျပ်သိန်း ၁၅၀ တဝက်တပျက် ဆုံးရှုံးမှုတွင် ပုဒ်မ(၁-၄)အရ လျော်ကြေးကျပ် ၁၂၅ သိန်းသာရမည်။ အာမခံထားသူကကျပ် ၂၅ သိန်းကို ကျခံရမည်။	လုံးဝဆုံးရှုံးမှုတွင်အာမခံထားငွေ အတိုင်းလျော်ကြေးအပြည့် ကျပ် ၂၅၀ သိန်းရမည်။



(၅)။ ဤပေါ်လီစီအရ ဤကုမ္ပဏီကပေးလျော်ရန် တာဝန်ရှိလာနိုင်သောပျက်စီးခြင်းအတွက် မော်တော်ယာဉ်အား ပြင်ဆင်ရန် ကိစ္စတွင်မပြင်ဆင်မီ အာမခံထားသူသည် ဤကုမ္ပဏီ၏ စာဖြင့်ရေးသား ခွင့်ပြုချက်ကိုရယူရမည်။

ပုဒ်မ ၁ ၏ ချွင်းချက်များ

ဤကုမ္ပဏီသည် အောက်ပါများအတွက်ပေးလျော်ရန်တာဝန်မရှိပါ။

- (၁) ဝင်ငွေ/အမြတ်ဆုံးရှုံးခြင်း (consequential loss)၊ တန်ဖိုးယုတ်လျော့ခြင်း သို့မဟုတ် ဟောင်းနွမ်း ပြုန်းတီး ပျက်စီးခြင်း၊ စက်ချွတ်ယွင်းခြင်း သို့မဟုတ် လျှပ်စစ်ဆိုင်ရာချွတ်ယွင်းခြင်းများ၊ ပြတ်တောက်ခြင်းများ (failures) နှင့် ကျိုးပဲ့ခြင်းများ။
- (၂) တစ်ချိန်တည်းတွင် အာမခံထားသည့်မော်တော်ယာဉ်ပျက်စီးဘိတာယာများသာပျက်စီးခြင်း။
- (၃) တစ်စုံတစ်ဦး၏ လိမ်ညာမှုကြောင့် ဖြစ်စေ၊ ယင်းနှင့် ဆက်စပ်ပတ်သက်၍ဖြစ်စေ၊ တစ်စုံတစ်ရာဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်း။
- (၄) တစ်စုံတစ်ဦး၏ရာဇဝတ်မှုဆိုင်ရာ ယုံကြည်မှုကိုဖောက်ဖျက်ခြင်း (criminal breach of trust) ကြောင့်ဖြစ်စေ ယင်းနှင့် ဆက်စပ်ပတ်သက်၍ ဖြစ်စေ တစ်စုံတစ်ရာဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်း။

ပုဒ်မ ၂ သူတပါးများသို့တာဝန်ရှိခြင်း

- (၁)။ အာမခံထားသည့် မော်တော်ယာဉ်ကိုအသုံးပြုခြင်းဖြင့်လည်းကောင်း၊ အသုံးပြုခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း မတော် တဆမှု တစ်ခုဖြစ်ပေါ်ပြီး အခြားသူတစ်ဦးသေဆုံးခြင်း သို့မဟုတ် ကိုယ်ခန္ဓာဒဏ်ရာရခြင်း အတွက် ဤကုမ္ပဏီသည် မိမိ၏တာဝန်ရှိမှု ကန့်သတ်ချက်ဘောင်အတွင်းတွင် အာမခံထားသူသို့ လျော်ကြေးပေးမည်။
- (၂)။ အာမခံထားသည့် မော်တော်ယာဉ်ကို အသုံးပြုခြင်းဖြင့်လည်းကောင်း၊ အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း မတော်တဆမှု တစ်ခုဖြစ် ပေါ်ပြီး ပစ္စည်းပျက်စီးခြင်းအတွက် ဤကုမ္ပဏီသည်မိမိ၏ တာဝန်ရှိမှုကန့်သတ်ချက်ဘောင် အတွင်းတွင် အာမခံထားသူသို့ လျော်ကြေး ပေးမည်။ သို့ရာတွင် အာမခံထားသူပိုင်ဆိုင်သောသို့မဟုတ် ၎င်းထံယုံကြည်မှု ဖြင့် အပ်နှံထားသော သို့မဟုတ် အာမခံထားသူ သို့မဟုတ် ၎င်း၏ အိမ်သားတစ်ဦးဦးက ထိန်းချုပ်ထားသော သို့မဟုတ် သိမ်းဆည်းထားသော ပစ္စည်းပျက်စီးခြင်းအတွက် ဤကုမ္ပဏီတွင် တာဝန်ရှိ လိမ့်မည် မဟုတ်ပါ။
- (၃)။ ဤကုမ္ပဏီ၏ စာဖြင့်ရေးသားခွင့်ပြုချက်အရ ကုန်ကျသောစရိတ်စကားအားလုံးကို ဤကုမ္ပဏီကပေးချေမည်။
- (၄)။ ဤကုမ္ပဏီသည်မိမိ၏ ဆန္ဒအလျောက်
 - (က) ဤပုဒ်မနှင့်အညီလျော်ကြေးတောင်းခံမှုဖြစ်ပေါ်လာနိုင်သော မည်သည့်သေဆုံးမှုနှင့်စပ်လျဉ်း၍မဆို မည်သည့် သေမှုသေခင်းကိစ္စ စုံစမ်းစစ်ဆေးခြင်း (inquest) သို့မဟုတ်စုံစမ်းစစ်ဆေးခြင်း (inquiry) သို့ မဆိုကိုယ်စားလှယ် စေလွှတ်နိုင်သည်။
 - (ခ) ဤပုဒ်မနှင့်အညီလျော်ကြေးတောင်းခံမှု ဖြစ်ပေါ်လာနိုင်သော အဖြစ်အပျက် တစ်ခုခုကို ပေါ်ပေါက်စေသည့် သို့မဟုတ် သက်ဆိုင်စေသည့်အပြုအမူ သို့မဟုတ် အပြစ်ရှိသည်ဟု စွပ်စွဲမှု တရပ်ရပ် နှင့်စပ်လျဉ်း၍ တရားရုံး တစ်ခုခုတွင် တရားစွဲဆိုခြင်း များအား ခုခံပိုင်ခွင့်ရှိသည်။
- (၅)။ ဤပုဒ်မနှင့်အညီ လျော်ကြေးတောင်းခံမှု ဖြစ်လာနိုင်သော သေဆုံးမှုတစ်ခုခု နှင့် စပ်လျဉ်း၍ အာမခံထားသည့် မော်တော်ယာဉ်ကို မောင်းနှင်ကာလူသတ်မှု မဖြစ်စေကာမူ လူသေမှုဖြစ်စေသည်ဟုအာမခံထားသူသို့မဟုတ် ၎င်း၏အမိန့်၊ သို့မဟုတ် ၎င်း၏ ခွင့်ပြုချက်ဖြင့် အာမခံထားသည့် မော်တော်ယာဉ်ကိုမောင်းနှင်နေသောအခြားသူတစ်ဦးဦးသို့စွပ်စွဲလာမှု တရပ်ရပ်နှင့် စပ်လျဉ်း၍ အာမခံထားသူကမေတ္တာ ရပ်ခံလာလျှင် ဤကုမ္ပဏီသည်မိမိ၏ တာဝန်ရှိမှု ကန့်သတ်ချက်ဘောင် အတွင်းတွင် ဥပဒေအရခုခံကာကွယ်ရန် စီစဉ်ပေးခြင်းနှင့် ကုန်ကျ စရိတ်တို့ကို ပေးချေခြင်းပြုလုပ်နိုင်သည်။

ပုဒ်မ ၂ ၏ချွင်းချက်များ

ဤကုမ္ပဏီသည် အောက်ပါများကိုပေးလျော်ရန်တာဝန်မရှိပါ။

- (က) ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းတွင် စီရင်ပိုင်ခွင့်ရှိသောတရားရုံးတစ်ရုံးက ပထမအကြိမ်မဟုတ်ဘဲချမှတ်သည့် သို့မဟုတ် ယင်းရုံးမှ ရရှိသော အမိန့်များနှင့် အညီပေးလျော်ရသည့်လျော်ကြေးများ
- (ခ) အာမခံထားသူထံမှ တောင်းခံသူတစ်ဦးဦးက ရရှိပြီးဖြစ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်းတွင် တင်ရှိခြင်းနှင့် ပြန်လည်ရရှိနိုင်ခြင်း မရှိသည့် တရားစရိတ်များ



ပုဒ်မ ၃ ဆေးကုသစရိတ်များ

အာမခံထားရှိသောမော်တော်ယာဉ် မတော်တဆဖြစ်မှု၏ တိုက်ရိုက်ချက်ချင်း အကျိုးသက်ရောက်မှု အရ ပြင်းထန်ကာ မြင်နိုင်သော ပြင်ပမတော်တဆမှုများကြောင့် အာမခံထားသူ သို့မဟုတ် သူ၏ယာဉ်မောင်း သို့မဟုတ် အာမခံထားရှိသည့်ယာဉ်ပေါ် ပါရှိလာသူ တစ်ဦးဦး ဖြစ်ပေါ်ခံစားရသော မည်သည့် ကိုယ်ခန္ဓာဒဏ်ရာရခြင်းအတွက်မဆို ကုန်ကျခဲ့ရသော လျော်ကန်သင့်မြတ်သည့် ဆေးကုသစရိတ်များကို ဒဏ်ရာရသည့် ပုဂ္ဂိုလ်တိုင်းအတွက် ဤကုမ္ပဏီသည် မိမိ၏တာဝန်ရှိမှုကုန်သတ်ချက်ဘောင်အတွင်းတွင် အာမခံထားသူသို့ပေးချေမည်။

ပုဒ်မ ၄ အာမခံထားသူမတော်တဆဖြစ်ခြင်းများ

အာမခံထားသည့်မော်တော်ယာဉ်နှင့် တိုက်ရိုက်ဆက်စပ်ပတ်သက်ပြီးအခြားမည်သည့်ပယောဂမှမပါရှိဘဲ ပြင်းထန်ကာ မြင်နိုင်သည့် ပြင်ပမတော်တဆဖြစ်မှုများကြောင့် အဆိုပါအဖြစ်အပျက်မှ ပြက္ခဒိန် (၃) လ အတွင်းအောက်ပါတို့ကို ဖြစ်ပေါ်စေသည့် အာမခံထား သူကိုယ်ခန္ဓာဒဏ်ရာရခြင်း (ထိုကဲ့သို့ ဒဏ်ရာရခြင်းအတွက် ဆေးကုသခြင်း သို့မဟုတ် ခွဲစိတ်ကုသခြင်းမှအပ)အတွက် အာမခံထား သူ သို့မဟုတ် ၎င်း၏ ကိုယ်စားလှယ်သို့ အောက်ပါဇယား အတိုင်းလျော်ကြေးပေးရန် ဤကုမ္ပဏီမှတာဝန်ယူပါသည်။

လျော်ကြေးဇယား

	ကျပ်
(၁) သေဆုံးခြင်း	၁,၀၀၀,၀၀၀/-
(၂) ပြန်လည်မြင်ရနိုင်လောက်အောင်မျက်စိနှစ်ဘက်စလုံးလုံးဝကန်းခြင်း	၁,၀၀၀,၀၀၀/-
(၃) လက်ကောက်ဝတ် သို့မဟုတ် လက်ကောက်ဝတ်အထက်မှ သို့မဟုတ် ခြေကျင်းဝတ်မှလက်နှစ်ဘက်စလုံးသို့မဟုတ်ခြေနှစ်ဘက်စလုံး သို့မဟုတ် လက်တစ်ဘက်နှင့်ခြေတစ်ဘက်လုံးဝပြတ်တောက်ခြင်း	၁,၀၀၀,၀၀၀/-
(၄) လက်ကောက်ဝတ်သို့မဟုတ်လက်ကောက်ဝတ်အထက်မှ သို့မဟုတ် ခြေကျင်းဝတ်မှလက်တစ်ဖက်သို့မဟုတ်ခြေတစ်ဖက်လုံးဝပြတ်တောက်ပြီး ပြန်လည်မြင်နိုင်လောက်အောင်မျက်စိတစ်ဖက်လုံးဝကန်းခြင်း	၁,၀၀၀,၀၀၀/-
(၅) ပြန်လည်မြင်နိုင်လောက်အောင်မျက်စိတစ်ဖက်လုံးဝကန်းခြင်း	၅၀၀,၀၀၀/-
(၆) လက်ကောက်ဝတ်သို့မဟုတ်လက်ကောက်ဝတ်အထက်မှသို့မဟုတ် ခြေကျင်းဝတ်မှလက်တစ်ဖက်သို့မဟုတ်ခြေတစ်ဖက်လုံးဝပြတ်တောက်ခြင်း	၅၀၀,၀၀၀/-

မည်သည့်မတော်တဆဖြစ်မှုမဆို အထက်ဖော်ပြပါပုဒ်မခွဲ (၁) မှ (၆)အထိအနက်တစ်မျိုးတည်းအတွက်သာ ပေးလျော် မည်ဖြစ်ပြီး မည်သည့်အာမခံသက်တမ်းတခုလုံးတွင်မဆို ဤကုမ္ပဏီ၏တာဝန် စုစုပေါင်းသည် ကျပ် ၁,၀၀၀,၀၀၀/ (ကျပ်တစ်သန်းတိတိ)ထက်မပိုစေရ။ အာမခံထားသူသည် အခြားမော်တော်ယာဉ်များအား မည်သည့်ပေါ်လီစီ သို့မဟုတ် ပေါ်လီစီ များနှင့်မဆို ဤကုမ္ပဏီတွင်အာမခံထားရှိလျှင်လည်း လျော်ကြေးကိုပေါ်လီစီတစောင်တည်းအတွက်သာရရှိမည်။သို့ရာတွင်

- (က) ထိုကဲ့သို့ထိခိုက်ဒဏ်ရာရရှိချိန်၌ အာမခံထားသူ၏အသက်သည် (၁၈) နှစ်ထက်မငယ်ရ။သို့မဟုတ် (၆၅) နှစ်ထက်မကြီးရ။
- (ခ) အောက်ပါတို့နှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ ရာခိုင်နှုန်းပြည့်သော်လည်းကောင်း၊ အစိတ်အပိုင်းအရ သော်လည်းကောင်း၊ ဖြစ်ပေါ်သော သို့မဟုတ် ပေါ်ပေါက်သော သို့မဟုတ် အခြေခံသောသေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်းအတွက် လျော်ကြေးမရရှိနိုင်ပါ။
 - (ခ-၁) တမင်သက်သက် ရည်ရွယ်ချက်ဖြင့် မိမိကိုယ်အားဒဏ်ရာရစေခြင်း၊ မိမိကိုယ်ကို သတ်သေခြင်း သို့မဟုတ် သတ်သေရန် ကြိုးပမ်းခြင်း (အပြစ်ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ)ကိုယ်ခန္ဓာချွတ်ယွင်းခြင်း (physical defect) သို့မဟုတ် မသန်စွမ်းခြင်း (infirmity) သို့မဟုတ်
 - (ခ-၂) အာမခံထားသူသည် မူးယစ်စေသောအရက် သို့မဟုတ် မူးယစ်ဆေးဝါးများကို သောက်စားသုံးစွဲပြီးမူးယစ်နေစဉ်တွင် မတော်တဆ မှုဖြစ်ပွားခြင်း။



လျော်ကြေးမဲ့ဆု

ဤပေါ်လီစီ တည်မြဲရေး၏ ချက်ချင်းအလျင်ကျသော အောက်ဖော်ပြပါ သက်တမ်းအတွင်း လျော်ကြေး မပေါ်ပေါက် သို့မဟုတ် မတောင်းခံခဲ့ပါက တည်မြဲရေးဆောင်ရွက်သော အာမခံအစိတ်အပိုင်းအတွက် တည်မြဲရေး ပရီမီယံကို အောက်ပါအတိုင်း လျှော့ပေးမည်။

အာမခံသက်တမ်း	လျော်ကြေးမဲ့ဆု
ယခင်နှစ် (လျော်ကြေးမတောင်းခဲ့သောပထမနှစ်)	၂၅%
ယခင်ဆက်တိုက် ၂ နှစ် (ဒုတိယနှင့် တတိယနှစ်များ)	၃၀%
ယခင် ၃ နှစ်နှင့်ဆက်တိုက်နှစ်များ (စတုတ္ထနှင့်နောက်နှစ်များ)	၄၀%

ဤကုမ္ပဏီသည် ဤပေါ်လီစီပါ အကျိုးခံစားခွင့် လွှဲပြောင်းပေးခြင်းအား သဘောတူညီလျှင် ယင်းအကျိုး ခံစားခွင့်ကို လွှဲပြောင်းပေးသူက ပိုင်ဆိုင်ခဲ့သော အချိန်ကာလသည် လွှဲပြောင်းပေးခြင်းခံရသူ အကျိုးအတွက် ၎င်းထံသို့ မရောက်ရှိစေရ။

ပေါ်လီစီ တစ်စောင်တည်းဖြင့် တစ်စီးထက်ပိုသော မော်တော်ယာဉ်များအား အာမခံထားရှိခဲ့ခြင်း ဖြစ်လျှင် အဆိုပါမော်တော်ယာဉ် တစ်စီးချင်းစီအတွက် ပေါ်လီစီသီးခြားတစ်စောင်စီ ထုတ်ပေးသကဲ့သို့ လျော်ကြေးမဲ့ဆုကို တွက်ချက်ရမည်။

အချို့သောစည်းမျဉ်းများအား ရှောင်လွှဲခြင်းနှင့်ပြန်လည်ရရှိနိုင်သည့်

အခွင့်အရေး

ဤပေါ်လီစီပါ ပြဌာန်းချက် သို့မဟုတ် ပြင်ဆင်ချက်တရပ်ရပ်သည်ဤပေါ်လီစီနှင့်စပ်လျဉ်း၍ လျော်ကြေးရရှိခွင့်ရှိသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ မည်သည့် ပဋိညာဉ် သို့မဟုတ် ဥပဒေအရမဆို ငွေကြေးတရပ်ရပ်ရရှိနိုင် ခွင့်အား မထိခိုက်စေရ။

သို့ရာတွင် ယင်းဥပဒေ သို့မဟုတ် ပဋိညာဉ်ကြောင့်သာမဟုတ်လျှင် ဤကုမ္ပဏီကပေးလျော်ရန် တာဝန်မရှိခဲ့ဘဲ ပေးချေခဲ့ရသော ငွေကြေးအားလုံးကို အာမခံထားသူကပြန်လည်ပေးဆပ်ရမည်။

အထွေထွေစည်းမျဉ်းများ

- (၁)။ ၁။ ဤကုမ္ပဏီသည်အောက်ပါများအတွက်တာဝန်မရှိ၊လျော်ကြေးမပေးပါ။
 - (က) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထဝီနယ်နိမိတ်ပြင်ပတွင် ဖြစ်ပေါ်သည့်မတော်တဆ ဆုံးရှုံးခြင်းဖြစ်ပွားသော ပျက်စီးခြင်း သို့မဟုတ် တင်ရှိသည့် တာဝန်ရှိခြင်း။
 - (ခ) အာမခံထားသူ၏ အမိန့် သို့မဟုတ် ခွင့်ပြုချက်အရ သို့မဟုတ် အာမခံထားသူ သိလျက်နှင့်၊ ဤပေါ်လီစီက လျော်ကြေးပေးသော မော်တော်ယာဉ်အား မည်ကဲ့သို့ အသုံးပြုမည်ဟု အဆိုလွှာတွင် ဖော်ပြထားခဲ့သည့် အတိုင်း အသုံးမပြုဘဲ အခြားနည်းဖြင့် အသုံးပြုနေစဉ် ဖြစ်ပေါ်သော မတော်တဆ ဆုံးရှုံးခြင်းဖြစ်ပွားသည့် ပျက်စီးခြင်း သို့မဟုတ် တင်ရှိသော တာဝန်ရှိခြင်း။
 - (ဂ) အာမခံထားရှိသော မော်တော်ယာဉ် အမျိုးအစားကိုမောင်းနှင်ရန် အရည်အချင်းပြည့်ဝပြီး လိုင်စင်ရရှိ ထားသည့် ယာဉ်မောင်း မဟုတ်ဘဲ အခြားသူတစ်ဦးဦးက အာမခံထားသူ၏ အမိန့် သို့မဟုတ် ခွင့်ပြုချက်အရ သို့မဟုတ် အာမခံထားသူက သိလျက်နှင့် ဤပေါ်လီစီကလျော်ကြေးပေးသော မော်တော်ယာဉ်ကို မောင်းနှင် နေစဉ်ဖြစ်ပေါ်သည့် မတော်တဆ ဆုံးရှုံးခြင်းဖြစ်ပွားသော ပျက်စီးခြင်း သို့မဟုတ် တင်ရှိသည့် တာဝန်ရှိခြင်း။
- ၂။ ရေကြီးခြင်း၊ လေမုန်တိုင်း၊ မိုးမုန်တိုင်း၊ တိုင်ဖွန်းမုန်တိုင်း၊ ဟာရီကိန်းမုန်တိုင်း၊ မီးတောင် ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ မြေလျှော့ခြင်း၊ သို့မဟုတ် မြေကျခြင်း၊ ကျူးကျော် ဝင်ရောက်ခြင်း၊ နိုင်ငံခြားရန်သူများ၏ အပြုအမူ၊ စစ်ပြိုခြင်းများ စစ်ပွဲကဲ့သို့ တိုက်ခိုက်ခြင်း များ (စစ်ကြေငြာသည်ဖြစ်စေ၊ မကြေငြာသည်ဖြစ်စေ) ပြည်တွင်းစစ်၊ ပုန်ကန်ခြင်း၊ သူပုန်ထခြင်း၊ တော်လှန်ရေး၊ ဆူပူ သောင်းကျန်းခြင်း၊ စစ်တပ် သို့မဟုတ် အာဏာသိမ်းခြင်းနှင့် ဖော်ပြပါအဖြစ်အပျက်တစ်ခုခု၏ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော အကျိုးသက်ရောက်မှု တစ်ရပ်ရပ်ကြောင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ နီးကပ်စွာသော်လည်းကောင်း၊ ဝေးလံစွာသော် လည်းကောင်းဖြစ်ပေါ်စေသော အားပေးသော၊ အခြေခံသော၊ ပေါ်ပေါက်သောမည်သည့် မတော်တဆ ဖြစ်ပွားခြင်း၊ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း၊ သို့မဟုတ် တာဝန်ရှိခြင်းမဆို။ ဤစည်းမျဉ်းနှင့်အညီ လျော်ကြေးတစ်ခုစာ တောင်းခံ လာလျှင် အဆိုပါ မတော်တဆ ဖြစ်ပွားခြင်း၊ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း သို့မဟုတ် တာဝန်ရှိခြင်းသည် အထက်ဖော်ပြပါ အဖြစ်အပျက် တစ်ရပ်ရပ် သို့မဟုတ် ယင်းအဖြစ်အပျက်များ၏အကျိုး သက်ရောက်မှု တစ်ရပ်ရပ်တွင် အခြေခံခြင်း၊ ၎င်းတို့ကအားပေးခြင်း၊ ၎င်းတို့က ဖြစ်ပေါ်စေခြင်း၊ ၎င်းတို့နှင့် ဆက်စပ် ဖြစ်ပေါ်စေခြင်း မဟုတ်ဘဲ ၎င်းတို့နှင့်သီးခြား ကင်းလွတ်စွာ ဖြစ်ပေါ်ခဲ့ကြောင်းကို အာမခံထားသူက သက်သေပြရမည်။ ထိုကဲ့သို့ သက်သေပြရန် ပျက်ကွက်လျှင် အဆိုပါ လျော်ကြေးအတွက် ငွေကြေးတစ်စုံတစ်ရာ ပေးလျော်ရန် ဤကုမ္ပဏီတွင် တာဝန်ရှိလိမ့်မည် မဟုတ်ပါ။
- ၃။ ယင်းပဋိညာဉ်သာ မရှိပါကတင်ရှိလာမည်မဟုတ်သော ပဋိညာဉ်တစ်ရပ်နှင့်အညီတင်ရှိလာသော မည်သည့်တာဝန်ရှိခြင်း မဆို။



၄။ (က) မည်သည့်ပစ္စည်းမဆို မတော်တဆဖြစ်ခြင်း၊ ဆုံးရှုံးခြင်း၊ သို့မဟုတ် ပျက်စီးခြင်းတစ်မျိုးမျိုး၊ ယင်းကဲ့သို့ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာသော သို့မဟုတ် ပေါ်ပေါက်လာသောမည်သည့် ဆုံးရှုံးခြင်း သို့မဟုတ် စရိတ်ကုန်ကျခြင်း၊ သို့မဟုတ် အမြတ်/ဝင်ငွေဆုံးရှုံးခြင်းမဆို။

(ခ) အကုမ္ပူလောင်စာ လောင်ကျွမ်းရာမှ ထွက်ပေါ်လာသော မည်သည့် အကုမ္ပူစွန့်ပစ် ပစ္စည်းကြောင့်မဆို သို့မဟုတ် အကုမ္ပူလောင်စာတစ်ခုခုမှ ရေဒီယိုသတ္တိကြွခြင်းကြောင့် ညစ်ညမ်းစေခြင်း၊ သို့မဟုတ် အိုင်းယွမ်းအသွင်ကူးပြောင်း ရေဒီယို သတ္တိကြွခြင်း တို့နှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ဖြစ်ပေါ်စေသော၊ သို့မဟုတ် အားပေးသော၊ သို့မဟုတ် ပေါ်ပေါက်စေသော မည်သည့် တာဝန်ရှိခြင်းမဆို။ ဤစည်းမျဉ်းအလို့ငှာ လောင်ကျွမ်းခြင်းတွင် အလိုအလျောက် အကုမ္ပူကွဲထွက်ခြင်း (nuclear fission) သို့မဟုတ် အကုမ္ပူ ပေါင်းစပ်ခြင်း (nuclear fusion) ပါဝင်ရမည်။

၅။ (၁) အကုမ္ပူလက်နက်များ ပြုလုပ်နိုင်သည့်ပစ္စည်းက တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ဖြစ်ပေါ်စေသော၊ သို့မဟုတ် အားပေးသော၊ သို့မဟုတ် ပေါ်ပေါက်စေသော မည်သည့် မတော်တဆဖြစ်ခြင်း၊ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း သို့မဟုတ် တာဝန်ရှိခြင်း မဆို။

(၂)။ ဤပေါ်လီစီသည် အဆိုလွှာတွင် အာမခံထားသူ၏ ထုတ်ဖော်ဖြေကြားချက်များအား ပဋိညာဉ်၏ အခြေခံအဖြစ်မှတ်ယူကာ ဤကုမ္ပူနှင့် အာမခံထားသူတို့၏ စပ်ကြား၌ ပဋိညာဉ်တစ်ရပ်ကို ပြုလုပ်ထားပြီး ဖြစ်ကြောင်း သက်သေခံသည်။ ဤပေါ်လီစီ၏ မည်သည့်နေရာတွင် မဆိုပါရှိသော စကားလုံးတစ်လုံးလုံး သို့မဟုတ် ဖော်ပြချက်တစ်ရပ်ရပ်အတွက် သတ်မှတ်ထားသော အဓိပ္ပါယ်သည် ယင်းစကားလုံး သို့မဟုတ် ဖော်ပြချက် မည်သည့်နေရာ၌ ထပ်မံပါရှိလာသည်ဖြစ်စေ၊ အဆိုပါအတိအကျအဓိပ္ပါယ်အတိုင်းပင်ဖြစ်ရမည်။

(၃)။ ဤပေါ်လီစီအရ ဤကုမ္ပူသို့ နှိုတစ်ပေးခြင်း သို့မဟုတ် ဆက်သွယ်ခြင်းအားလုံးတို့ကို စာဖြင့်ရေးသား ပေးပို့ ရမည်။

(၄)။ အာမခံထားသူသည် အာမခံထားသော မော်တော်ယာဉ်ကို ကောင်းမွန်သော အနေအထားတွင်ရှိနေစေရန်နှင့် ၎င်းအား ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်းမှ ကာကွယ်နိုင်ရန်အလို့ငှာ လျော်ကန်သင့်မြတ် လုပ်သင့် လုပ်ထိုက်သော ကိစ္စများကို ဆောင်ရွက်ရမည်။ ဤကုမ္ပူသည် မည်သည့်အချိန်တွင်မဆို အာမခံထားရှိသည့် မော်တော်ယာဉ် သို့မဟုတ် ယင်း၏ အစိတ်အပိုင်းတစ်ခုခု သို့မဟုတ် အာမခံထားသူ၏ မည်သည့်ယာဉ်မောင်း သို့မဟုတ် မည်သည့်အလုပ်သမားကို မဆို ထိတွေ့စစ်ဆေးပိုင်ခွင့်ရှိသည်။ မတော်တဆမှု တစ်စုံတစ်ရာ ဖြစ်ခဲ့လျှင် ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်း ပိုမို ကြီးမားမလာစေရန် အလို့ငှာ လုပ်သင့် လုပ်ထိုက်သော ကြိုတင် ကာကွယ်မှုများနှင့် ထိန်းသိမ်း စောင့်ရှောက်ခြင်းများမရှိဘဲ မော်တော်ယာဉ်ကို ပစ်ထားရ။ လိုအပ်သော ပြင်ဆင်မှုများကို မဆောင်ရွက်ရသေးမီ မော်တော်ယာဉ်ကို မောင်းနှင်ပါက မူလပျက်စီးခြင်းထက် ပိုမိုတိုးတက် ပျက်စီးလာခြင်းနှင့် ပျက်စီးခြင်း အသစ်များသည် ဤပေါ်လီစီကပေးလျော်မည့် လျော်ကြေး တွင် မပါဝင်ပါ။

(၅)။ ဤပေါ်လီစီအရ လျော်ကြေးတောင်းခံနိုင်မည့် အဖြစ်အပျက် တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက အာမခံထားသူသည် ရက်သတ္တတစ်ပတ်အတွင်း အသေးစိတ် အချက်အလက်များ နှင့်တကွ ဤကုမ္ပူသို့ နှိုတစ်ပေး အကြောင်းကြားရမည်။ စာ၊ တောင်းခံမှု၊ စာချွန်သမ္မန်စာနှင့် လုပ်ထုံးလုပ်နည်း (process) တိုင်းကိုရရှိလျှင် ရရှိချင်း ဤကုမ္ပူသို့ ချက်ချင်း အသိပေးအကြောင်းကြားရမည်။ သို့မဟုတ် ဆက်လက် ပေးပို့ရမည်။ အာမခံထားသူသည် ယင်းအဖြစ်အပျက် တစ်စုံတစ်ရာနှင့် စပ်လျဉ်း၍ တရားစွဲဆိုခြင်း၊ သေမှုသေခင်း စစ်ဆေးခြင်း၊ သို့မဟုတ်

လူသေမှုစစ်ဆေးခြင်း တစ်ရပ်ရပ် ကိုပြုလုပ်မည်ဟု သိရှိလာလျှင် ဤကုမ္ပူသို့ ချက်ချင်းအသိပေး အကြောင်းကြားရမည်။ ဤပေါ်လီစီအရ လျော်ကြေး တောင်းခံနိုင်သောရာဇဝတ်မှု တစ်ခုဖြစ်ပွားလာလျှင် အာမခံထားသူသည် ရဲအဖွဲ့သို့ ချက်ချင်း အကြောင်းကြားကာ ကျူးလွန်သူ အပြစ်ရရှိစေရန် အလို့ငှာဤကုမ္ပူနှင့် ပူးပေါင်းဆောင်ရွက်ရမည်။

၆။ ဤပေါ်လီစီအရ လျော်ကြေးတောင်းခံနိုင်မည့် အဖြစ်အပျက် တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက အာမခံထားသူသည် ရက်သတ္တတစ်ပတ်အတွင်း အသေးစိတ် အချက်အလက်များ နှင့်တကွ ဤကုမ္ပူသို့ နှိုတစ်ပေး အကြောင်းကြားရမည်။ စာ၊ တောင်းခံမှု၊ စာချွန်သမ္မန်စာနှင့် လုပ်ထုံးလုပ်နည်း (process) တိုင်းကိုရရှိလျှင် ရရှိချင်း ဤကုမ္ပူသို့ ချက်ချင်း အသိပေးအကြောင်းကြားရမည်။ သို့မဟုတ် ဆက်လက် ပေးပို့ရမည်။ အာမခံထားသူသည် ယင်းအဖြစ်အပျက် တစ်စုံတစ်ရာနှင့် စပ်လျဉ်း၍ တရားစွဲဆိုခြင်း၊ သေမှုသေခင်း စစ်ဆေးခြင်း၊ သို့မဟုတ်



FIRST NATIONAL INSURANCE
ASSURING PEACE OF MIND, THE ESSENCE OF LIFE

(၈)။ အကယ်၍ ဤပေါ်လီစီနှင့်စပ်လျဉ်းပြီး လျော်ကြေး တစ်စုံတစ်ရာ ပေါ်ပေါက်ချိန်တွင် ယင်းဆုံးရှုံးမှု၊ ပျက်စီးမှု သို့မဟုတ် တာဝန်ရှိမှုအား အာမခံသော အခြားအာမခံတစ်ရပ်ရပ်ရှိနေလျှင် ဤကုမ္ပဏီသည် မည်သည့်ဆုံးရှုံးမှု၊ ပျက်စီးမှု၊ လျော်ကြေး၊ စရိတ်စကအတွက်မဆို အမျိုးကျပေးလျော်ရန် သို့မဟုတ် ထည့်ပင်ရန်ထက် ပိုမိုတာဝန်မရှိစေရ။

(၉)။ ဤပေါ်လီစီပေါ်ပေါက်လာသော သဘောထားမတိုက်ဆိုင်မှု အားလုံးနှင့်စပ်လျဉ်း၍ သဘောထား မတိုက်ဆိုင်သူများက စာဖြင့်ရေးသား ခန့်ထားသည့် အနုညာတခုံလူကြီး၏ ဆုံးဖြတ်ချက်ကိုနာခံ ရမည်။ သို့မဟုတ်အကယ်၍ ၎င်းတို့က အနုညာတခုံလူကြီးတစ်ဦးတည်းကို သဘောမတူလျှင် နှစ်ဦး၏ ဆုံးဖြတ်ချက် ကိုနာခံရမည်။ သဘောထား မတိုက်ဆိုင်သူတစ်ဦးဦး ကအနုညာတခုံလူကြီးကို ခန့်ထားရန် စာဖြင့်ရေးသား အကြောင်းကြားလာပြီးနောက် ပြက္ခဒိန် (၁) လ အတွင်းတွင် ကျန်သဘောထားမတိုက်ဆိုင်သူကမိမိ၏ ခုံလူကြီးကို စာဖြင့်ရေးသား ခန့်ထားရမည်။ အကယ်၍ ခုံလူကြီးနှစ်ဦး အတွင်း သဘောထားကွဲလွဲနေပါက ဆုံးဖြတ်ရန် ကိစ္စကို မဆောင်ရွက်မီကပင် ခုံလူကြီး (၂) ဦးစလုံးက စာဖြင့်ရေးသား ကြိုတင်ခန့်ထားသော ခိုင်လူကြီး၏ ဆုံးဖြတ်ချက်ကိုနာခံရမည်။ ခိုင်လူကြီးသည် ခုံလူကြီးများ နှင့်အတူတကွ ရုံးထိုင်ကာ ၎င်းတို့ဆွေးနွေးညှိနှိုင်းခြင်း အပေါ်တွင် သဘာပတိမူရမည်။ ခုံလူကြီး၊ ခုံလူကြီးများ သို့မဟုတ်

ခိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို ရရှိပြီးမှသာ ဤကုမ္ပဏီအားတရားစွဲဆိုပိုင်ခွင့်ရှိသည်။ ဤကုမ္ပဏီက လျော်ကြေး တစ်ရပ်ရပ် အတွက် တာဝန်မရှိဟု အာမခံထားသူသို့ ငြင်းဆိုပြီးနောက် ပြက္ခဒိန်(၁၂) လအတွင်း ဤစည်းမျဉ်းပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ယင်းလျော်ကြေးကိစ္စကို အနုညာတခုံရုံးသို့ မပေးပို့ ဆုံးဖြတ် ချက်မခံယူပါက မည်သည့် ကိစ္စ အတွက် မဆိုယင်းလျော်ကြေးကို ဆက်လက်မတောင်းခံတော့ဘဲ စွန့်လွှတ်လိုက်ပြီဟု မှတ်ယူရမည်ဖြစ်ပြီး ဤစည်းမျဉ်း အရနောင်တွင်လည်း ဤလျော်ကြေးကိုလုံးဝမရရှိနိုင်ပါ။

(၁၀)။ ဤပေါ်လီစီအရ လျော်ကြေးတစ်စုံတစ်ရာ ပေးလျော်ရန်အတွက် ဤကုမ္ပဏီ၏မည်သည့်တာဝန်ရှိမှုမဆို အာမခံထားသူ ကဆောင်ရန် သို့မဟုတ် ရှောင်ရန်ကိစ္စများနှင့်စပ်လျဉ်းပြီး ဤပေါ်လီစီပါ စည်းမျဉ်းများနှင့် ဆက်စပ် ပတ်သက်သရွေ့ အာမခံထားသူကဖြည့်ဆည်းခြင်း၊ လိုက်နာခြင်းနှင့် အဆိုလွှာပါဖော်ပြထားခြင်း များနှင့် အခြေများ၏မှန်ကန်မှုအပေါ်တွင် မူတည်သည်။

(၁၁)။ တစ်စုံတစ်ဦး၏ ဥပဒေနှင့်ဆန့်ကျင်သည့် အပြုအမူနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း၊ ဖြစ်ပေါ်သော အကျိုးသက်ရောက်မှုကြောင့် အာမခံထားသည့် မော်တော်ယာဉ်ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်း သို့မဟုတ် အာမခံထားသူသို့ တာဝန်ရှိမှုဖြစ်ပေါ်ခြင်းအမျိုးမျိုး (သက်ဆိုင်သည့်အတိုင်း) အတွက် ဤကုမ္ပဏီသည် မည်သည့် အခြေအနေမျိုး တွင်မှ တာဝန်မရှိပါ။ သို့ရာတွင် ဤပုဒ်မပါ မည်သည့်ပြဋ္ဌာန်းချက်ကမှ ဤပေါ်လီစီပုဒ်မ (၂)၊ (၃) နှင့် အညီ အပြစ်မဲ့သူတစ်ပါး တစ်ဦး၏ လျော်ကြေးရပိုင်ခွင့် ကိုမထိခိုက်စေရ။



FIRST NATIONAL INSURANCE
ASSURING PEACE OF MIND. THE ESSENCE OF LIFE

TERMS AND CONDITIONS OF THE PRIVATE CAR POLICY

SECTION I-LOSS OR DAMAGE

1. The Company will indemnify the Insured against loss of or damage to the Motor Vehicle and its accessories and spare parts whilst thereon :
 - (a) by accidental collision or overturning or collision or overturning consequent upon mechanical breakdown or wear and tear
 - (b) by fire, external explosion, self-ignition or lightning
 - (c) by malicious act
 - (d) whilst in transit (including the processes of loading and unloading incidental to such transit) by road, rail, inland waterway, lift or elevator, and
 - (e) by impact damage caused by falling objects provided no convulsion of nature is involved.
2. At its own option the Company may pay in cash the amount of the loss or damage or may repair, reinstate or replace the Motor Vehicle or any part thereof or its accessories or spare parts. The liability of the Company shall not exceed the value of the parts lost or damaged and the reasonable cost of fitting such parts. The sum insured stated in the Policy shall be the maximum amount payable by the Company in respect of any claim for loss or damage.
3. If the Motor Vehicle is disabled by reason of loss or damage insured under this Policy, the Company will subject to the Limits of Liability bear the reasonable cost of protection and removal to the nearest repairers and of delivery.
4. It is hereby understood and agreed that if the Motor Vehicle shall at the time of happening of any loss or damage (be it partial/total) be insured for a sum less than its market value, then the Insured shall be considered as being his own insurer for the difference and shall bear the rateable proportion of the loss or damage accordingly. Provided always that this clause shall not apply unless the market value at the time of the loss or damage exceeds the insured value by 10%.
5. In the event of repair to the Motor Vehicle necessitated by damage for which the Company may be liable under this Policy, the Company's written approval must be obtained prior to any repair to the vehicle is carried out.

EXCEPTIONS TO SECTION I

The Company shall not be liable to pay for:

- (i) consequential loss, depreciation or wear and tear, mechanical or electrical breakdowns, failures and breakages

1. The Company will subject to the Limits of Liability indemnify the Insured in respect of death or bodily injury caused to Any Other Person in the event of an accident occasioned by or arising out of the use of the Motor Vehicle.
2. The Company will subject to the Limits of Liability indemnify the Insured in respect of damage caused to Property in the event of an accident occasioned by or arising out of the use of the Motor Vehicle. The Company however shall not be liable for the damage to the property belonging to the Insured or held in trust by or in the custody or control of the Insured or any member of the Insured's household.
3. The Company will pay all costs and expenses incurred with its written consent.
4. The Company may at its own option
 - (a) arrange for representation at any inquest or inquiry in respect of any death which may be the subject of indemnity under this Section
 - (b) undertake the defence of proceedings in any court of law in respect of any act or alleged offence causing or relating to any event which may be the subject of indemnity under this Section.
5. Subject to the Limits of Liability the Company may at the request of the Insured arrange and pay for legal services for defence of any charge of causing death by driving the Motor Vehicle other than murder which may be brought against the Insured or any other person, who is driving on the Insured's order or with his permission in respect of any death which may be the subject of indemnity under this Section.

EXCEPTIONS TO SECTION II

The Company shall not be liable to pay for

- (i) compensation for damages in respect of judgments not in the first instance delivered or obtained from a court of competent jurisdiction within the Union of Myanmar
- (ii) costs and expenses of litigation recovered by any claimant from the Insured which are not incurred in and recoverable in the Union of Myanmar.

SECTION III - MEDICAL EXPENSES

The Company will subject to the Limits of Liability in respect of each person injured pay to the Insured the reasonable medical expenses incurred in connection with any bodily injury by violent, accidental, external and visible means sustained by the Insured or his driver or any occupant of the Motor Vehicle as the direct and immediate result of an accident to the Motor Vehicle.

SECTION IV - ACCIDENTS TO THE INSURED

The Company undertakes to pay compensation to the Insured or his personal representative on the scale provided below for bodily injury as hereinafter defined sustained by the Insured in direct connection with the Motor Vehicle and caused by violent accidental external and visible means which independently of any other

- I. The Company shall not be liable to pay in respect of
1. any accidental loss, damage or liability caused, sustained or incurred
 - (a) outside the Geographical Area of the Union of Myanmar
 - (b) whilst on the Insured's order or with his permission or to his knowledge the Motor Vehicle is
 - (i) being used otherwise than in accordance with the Use as indicated in the proposal.
 - (ii) being driven by any other person than a Driver who is properly licensed and qualified to drive the class of the Motor Vehicle insured
 2. any accident, loss, damage or liability directly or indirectly, proximately or remotely occasioned by, contributed to by or traceable to or arising out of or in connection with flood, windstorm, rainstorm, typhoon, hurricane, volcanic eruption, earthquake, landslide, landslip or subsidence, invasion, the act of foreign enemies, hostilities or warlike operations (whether war be declared or not) civil war, mutiny, rebellion, revolution, insurrection, military or usurped power or by any direct or indirect consequences of any of the said occurrences and in the event of any claim hereunder the Insured shall prove that the accident, loss, damage or liability arose independently of and was in no way connected with or occasioned by or contributed to by or traceable to any of the said occurrences or any consequences thereof and in default of such proof the Company shall not be liable to make any payment in respect of such a claim.
 3. any liability which attaches by virtue of an agreement but which would not have attached in the absence of such agreement.
 4.
 - (a) any accident, loss or damage to any property whatsoever, any loss or expense whatsoever resulting or arising therefrom or any consequential loss
 - (b) any liability of whatsoever nature directly or indirectly caused by or contributed to by or arising from ionising radiations or contamination by radioactivity from any nuclear fuel or from any nuclear waste from the combustion of nuclear fuel. For the purpose of this condition combustion shall include any self-sustaining process of nuclear fission or fusion.
 5. any accident, loss, damage or liability directly or indirectly caused by or contributed to by or arising from nuclear weapons material.
- II. This Policy evidences the contract between the Insured and the Company with the representation and the statements made by the Insured in the Proposal as the basis of the contract and any word or expression to which a specific meaning has been attached in any part of this Policy shall bear such specific meaning wherever it may appear.
- III. Every notice or communication to be given or made under this Policy shall be delivered in writing to the Company.

with one foot.	1,000,000
(4) Total loss by physical severance at or above the wrist or ankle of one hand or one foot together with the total and irrecoverable loss of all sight in one eye	1,000,000
(5) Total and irrecoverable loss of all sight in one eye	500,000
(6) Total loss by physical severance at or above the wrist or ankle of one hand or one foot	500,000

Payment shall be made under one only of sub-sections (1) to (6) in respect of any one occurrence and the total liability of the Company shall not in the aggregate exceed the sum of Kyats 1,000,000 during any one period of

insurance. In the event of the Insured being the holder of any policy or policies with the Insurer in respect of any other motor car or motor cars, compensation shall be recoverable under one Policy only.

PROVIDED ALWAYS THAT

- (a) the Insured is not less than 18 or more than 65 years of age at the time of such injury
- (b) no compensation shall be payable in respect of death or injury directly or indirectly, wholly or in part arising or resulting from or traceable to (1) intentional self-injury, suicide, or attempted suicide (whether felonious or not) physical defect or infirmity or (2) an accident happening whilst the Insured is under the influence of intoxicating liquor or drugs.

NO - CLAIM BONUS

In the event of no claim being made or arising under this Policy during a period of Insurance specified below immediately preceding the renewal of this Policy, the renewal premium for such part of the insurance as is renewed shall be reduced as follows:

Period of Insurance	Bonus / Discount
The preceding year	25% ✓
The preceding two consecutive years	30%
The preceding three or more consecutive years	40%

If the Company shall consent to a transfer of interest in this Policy, the Period during which the interest was in the Transferor shall not accrue to the benefit of the Transferee.

If more than one motor vehicle is insured under one policy, the No Claim Bonus shall be applied as if a separate

process shall be notified or forwarded to the Company immediately on receipt. Notice shall also be given to the Company immediately after the Insured shall have knowledge of any impending prosecution, inquest or fatal enquiry in connection with any such occurrence. In case of a criminal act which may give rise to a claim under this Policy, the Insured shall give immediate notice to the Police and cooperate with the Company in securing the conviction of the offender.

- VI. No admission, offer, promise or payment shall be made by or on behalf of the Insured without the written consent of the Company which shall be entitled if it so desires to take over and conduct in its name the defence or settlement of any claim or to prosecute in its name for its own benefit any claim for indemnity or damages or otherwise, shall have full discretion in the conduct of any proceedings and in the settlement of any claim and the Insured shall give all such information and assistance as the Company may require.
- VII. The Company may cancel this Policy by sending fourteen days' notice by registered letter to the Insured at his last known address and in such event will return to the Insured the premium paid less the *pro rata* portion thereof for the period the Policy has been in force or the Policy may be cancelled at any time by the Insured on fourteen days' notice and (provided no claim has arisen during the then current Period of Insurance) the Insured shall be entitled to a return of premium less premium at the Company's Short Period Rates for the period the Policy has been in force.
- VIII. If at the time any claim arises under this Policy there is any other insurance covering the same loss, damage or liability, the Company shall not be liable to pay or contribute more than its ratable proportion of any loss, damage, compensation, costs or expenses.
- IX. All differences arising out of this Policy shall be referred to the decision of an Arbitrator to be appointed in writing by the parties in difference or if they cannot agree upon a single Arbitrator, to the decision of two Arbitrators, one to be appointed in writing by each of the parties within one calendar month after having been required in writing so to do by either of the parties or in case the Arbitrators do not agree, of an Umpire appointed in writing by the Arbitrators before entering upon the reference. The Umpire shall sit with the Arbitrators and preside at their meetings and the making of an Award shall be a condition precedent to any right of action against the Company. If the Company shall disclaim liability to the Insured for any claim hereunder and such claim shall not within twelve calendar months from the date of such disclaimer have been referred to arbitration under the provisions herein contained, then the claim shall for all purposes be deemed to have been abandoned and shall not thereafter be recoverable hereunder.
- X. The due observance and fulfilment of the terms and conditions of this Policy insofar as they relate to anything to be done or not to be done by the Insured and the truth of the statements and answers in the proposal shall be conditions precedent to any liability of the Company to make any payment under this

indirectly, proximately or remotely occasioned by, contributed to by or traceable to or arising out of or in connection with-

- (a) War, invasion, the act of foreign enemies, hostilities or warlike operations (whether war be declared or not) civil war.
- (b) Mutiny, civil commotion assuming the proportions of or amounting to popular rising, rebellion revolution, insurrection, military or usurped power or any act of any person acting on behalf of or in connection with any organization with activities directed towards the overthrow by force of the government de jure or de facto or to the influencing of it by terrorism or violence or by the direct or indirect consequences of any of the said occurrences.

In the event of any claim hereunder the Insured shall prove that the accident, loss, damage or liability arose independently of and was in no way connected with or occasioned by or contributed to by or traceable to any of the said occurrences or any consequence thereof and in default of such proof the Company shall not be liable to make any payment in respect of such a claim subject otherwise to the terms of this Policy.



FIRST NATIONAL INSURANCE (GENERAL) CO., LTD.

No.400-406, Merchant Road, Botahtaung Township, Yangon,
Myanmar.

Office : (95-1)8610661-5, Call Center : (95-1)8610661-5
Fax : (95-1)8610675-6

E-mail : customerservices@fnipublic.com
Website : www.fnipublic.com

Policy No : FNI-HO/CM/P-PL/00001130/12-2019
Vehicle No :
Owner's Name : Italian Agency For Development Cooperation
Period : (09-12-2019) - (09-12-2020)

Comprehensive Motor Insurance

Natural Disasters Endorsement (Acts of God)

In consideration of an additional premium paid by the Insured to this Company, it is hereby agreed and declared that this insurance extends to cover any accident, loss, damage or liability directly or indirectly, proximately or remotely occasioned by, contributed to by or traceable to or arising out of or in connectin with flood, windstorm, rainstorm, typhoon, hurricane, volcanic eruption, earthquake, landslide, landslip or subsidence or by any direct or indirect consequences of any the siad occurrences notwithstanding anything contained in general condition 1.2 of the Policy to the contrary.

Subject otherwise to the terms and conditions of the Policy.



FIRST NATIONAL INSURANCE (GENERAL) CO., LTD.

No.400-406, Merchant Road, Botahtaung Township, Yangon,
Myanmar.

Office : (95-1)8610661-5, Call Center : (95-1)8610661-5

Fax : (95-1)8610675-6

E-mail : customerservices@fnipublic.com

Website : www.fnipublic.com

Policy No : FNI-HO/CM/P-PL/00001130/12-2019
Vehicle No [REDACTED]
Owner's Name : Italian Agency For Development Cooperation
Period : (09-12-2019) - (09-12-2020)

Comprehensive Motor Insurance

War Risk Endorsement

It is hereby agreed and declared that in consideration of an additional premium paid to this Company by the Insured, this insurance extends to cover any accident, loss, damage or liability directly or indirectly, proximately or remotely occasioned by or contributed to by or traceable to or arising out of or in connection with invasion, the act of foreign enemies, hostilities or warlike operations (whether war be declared or not) civil war, mutiny, rebellion, revolution, insurrection, military or usurped power or by any direct or indirect consequences of any of the said occurrences, notwithstanding anything mentioned in general condition 1.2 of the Policy to the contrary.

Subject otherwise to the terms and conditions of the Policy.



FIRST NATIONAL INSURANCE (GENERAL) CO., LTD.

No.400-406, Merchant Road, Botahtaung Township, Yangon,
Myanmar.

Office : (95-1)8610661-5, Call Center : (95-1)8610661-5

Fax : (95-1)8610675-6

E-mail : customerservices@fnipublic.com

Website : www.fnipublic.com

Policy No : FNI-HO/CM/P-PL/00001130/12-2019
Vehicle No [REDACTED]
Owner's Name : Italian Agency For Development Cooperation
Period : (09-12-2019) - (09-12-2020)

Comprehensive Motor Insurance

Breakage of Glass in Windscreen or Windows

In consideration of an additional premium the indemnity provided by Section I of this Policy is deemed to extend to any claim by the Insured for the cost of reinstating any glass in the windscreen or in the windows of the Motor Vehicle following breakages of such glass (provided there is no further damage to the Motor Vehicle) up to an amount not exceeding Kyats 700,000.00 and that this shall be deemed not to be a claim for the purposes of

For the purpose of this endorsement any requirement in this Policy or any endorsement thereto that the Insured shall be responsible for a specified first sum of any amount otherwise payable shall be of no effect.

Provided that following the settlement of a claim the benefit under this extension shall terminate unless it is reinstated and a further additional premium paid.

Subject otherwise to the Terms of this Policy.



FIRST NATIONAL INSURANCE (GENERAL) CO., LTD.

No.400-406, Merchant Road, Botahtaung Township, Yangon,
Myanmar.

Office : (95-1)8610661-5, Call Center : (95-1)8610661-5

Fax : (95-1)8610675-6

E-mail : customerservices@fnipublic.com

Website : www.fnipublic.com

Policy No : FNI-HO/CM/P-PL/00001130/12-2019
Vehicle No :
Owner's Name : Italian Agency For Development Cooperation
Period : (09-12-2019) - (09-12-2020)

Comprehensive Motor Insurance

Theft Endorsement

In consideration of the Insured's payment to this Company of an additional premium, it is hereby agreed and declared that this insurance extends to cover any loss of or damage to the Motor vehicle insured by this Policy directly or indirectly, proximately or remotely occasioned by or through or in consequence of THEFT thereof committed by anyone. Provided that the THEFT as aforesaid shall conform to the definition of theft as set out in section 378 of the Myanmar Penal Code 1861 partially reproduced below:----

OF THEFT

"Whoever, intending to take dishonestly any moveable property out of the possession of any person without that person's consent, moves that property in order to such taking is said to commit theft."

Subject otherwise to the terms and conditions of the Policy.

Ma Chaw

From: marketing@fnipublic.com
Sent: Wednesday, November 13, 2019 4:41 PM
To: 'Ma Chaw'
Cc: swethawtarmyint@fnipublic.com; marketing01@fnipublic.com
Subject: Quotation For Comprehensive Motor Insurance
Attachments: Quotation FOr Comprehensive Motor Insurance.pdf



FIRST NATIONAL INSURANCE (GENERAL) CO., LTD

Dear Ma Chaw,

Firstly thank you for interesting our company. We have enclosed the detail Quotation for Comprehensive Motor Insurance with attached file. Please do not hesitate to contact us for required information. Please kindly see the attached file.

Best Regard,
Nay Lin Aung
Senior Marketing Assistant
Marketing Department



First National Insurance Public Co., Ltd.

A: No.400-406, Merchant Road, Botahtaung Township, Yangon, Myanmar.

O: 01- 8610661 - 5

F: 01- 8610675 - 6

E: swethawtarmyint@fnipublic.com

W: www.fnipublic.com

First National Insurance Public Company Limited Disclaimer

The information contained in or accompanying this email is intended only for the use of the stated recipient(s) and may contain information that is confidential and/or privileged. If the reader is not the intended recipient, you are hereby notified that any dissemination, distribution or copying of this email is strictly prohibited and may constitute a breach of confidence and/or privilege. If you have received this email in error, please notify us immediately. First National Insurance Public Company Limited shall not be liable or responsible for any of such contents, including damage or loss resulting from any virus transmitted by this email.